



အမှတ်တံဆိပ်အခွင့်အရေးများ လွှဲပြောင်းခြင်းအား မှတ်တမ်းတင်ပေးရန် တောင်းဆိုခြင်း
 REQUEST FOR RECORDATION OF TRANSFER OF REGISTRATION OF THE MARK

သို့

မှတ်ပုံတင်အရာရှိ
 မူပိုင်ခွင့်ဦးစီးဌာန
 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ရှုံးသုံးအတွက်သာ (Official use only):	
၁	အမှတ်တံဆိပ်မှတ်ပုံတင်နံပါတ် (Registration number of the mark)
၂	အမှတ်တံဆိပ် ပိုင်ရှင်၏အမည် (Name of the applicant or the owner of the registered mark)
၃	အမှတ်တံဆိပ်ပိုင်ရှင်၏ နေရပ်လိပ်စာ အပြည့်အစုံနှင့် တယ်လီဖုန်းနံပါတ် (Full address and Phone No of the owner of the registered mark)
၄	အမှတ်တံဆိပ်ပိုင်ရှင်တွင် ကိုယ်စားလှယ်ရှိပါက ကိုယ်စားလှယ်အမည် နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် (If the owner of the registered mark has a representative, Name and National Scrutiny Card's Number of the representative)
၅	အမှတ်တံဆိပ်ပိုင်ရှင်တွင် ကိုယ်စားလှယ်ရှိပါက ကိုယ်စားလှယ် ၏ လုပ်ငန်းဆောင်ရွက်သည့် လိပ်စာ အပြည့်အစုံနှင့်တယ်လီဖုန်းနံပါတ် (If the owner of the registered mark has a representative, Business address and Telephone number of the representative) ကိုယ်စားလှယ်ခန့်အပ်လွှာ (TM-2)အား ပူးတွဲတင်ပြပါသည်။ (The Request for appointment of the Representative (TM-2) is attached.)
၆	လွှဲပြောင်းခြင်းကို လက်ခံမည့်သူ၏ အမည် (Name of the new owner)
၇	လွှဲပြောင်းခြင်းကို လက်ခံသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်/ နိုင်ငံကူးလက်မှတ်အမှတ်/အဖွဲ့အစည်း(ကုမ္ပဏီ) မှတ်ပုံတင်အမှတ် (NRC No./ Passport No/ Organization (Company) Registration No. of the new owner)
၈	လွှဲပြောင်းခြင်းကို လက်ခံသူ၏ နေရပ်လိပ်စာအပြည့်အစုံ နှင့် တယ်လီဖုန်းနံပါတ် (Full address and Telephone number of the new owner)
၉	လွှဲပြောင်းခြင်းကို လက်ခံသူသည် အဖွဲ့အစည်းဖြစ်လျှင် တရားဝင် ဖွဲ့စည်းထားသောအဖွဲ့အစည်း၏ အမျိုးအစားနှင့် နိုင်ငံ (If the new owner is a legal entity, type of the legal entity and the state)

၁၀	လွှဲပြောင်းခြင်းကို လက်ခံသူတွင် ကိုယ်စားလှယ်ရှိပါက ကိုယ်စားလှယ်အမည် နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (If the new owner has a representative, Name and National Scrutiny Card's Number of the representative)									
၁၁	လွှဲပြောင်းခြင်းကို လက်ခံသူတွင် ကိုယ်စားလှယ်ရှိပါက ကိုယ်စားလှယ်၏ လုပ်ငန်းဆောင်ရွက်သည့် လိပ်စာအပြည့်အစုံနှင့် တယ်လီဖုန်းနံပါတ် (If the new owner has a representative, business address and Telephone number of the representative) ကိုယ်စားလှယ်ခန့်အပ်လွှာ (TM-2)အား ပူးတွဲတင်ပြပါသည်။ (The Request for appointment of the Representative (TM-2) is attached.)									
၁၂	လွှဲပြောင်းလိုသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများနံပါတ်နှင့် စာရင်းများ (Class Number and list of goods and services concern with transfer)	အောက်ပါတို့အနက် တစ်ခုကို ရွေးချယ် ဖြည့်စွက်ပါ- (Please choose one of the followings) <input type="checkbox"/> အမျိုးအစားများ အားလုံး (All the goods and services listed in the application (complete opposition)) <input type="checkbox"/> ဖော်ပြပါ အမျိုးအစား(များ)ကိုသာ- (Only some of the goods or services (partial opposition)) <table border="1" data-bbox="858 981 1517 1193"> <thead> <tr> <th data-bbox="858 981 1070 1066">အမျိုးအစားနံပါတ် (Class Number)</th> <th data-bbox="1070 981 1517 1066">အမျိုးအစားစာရင်း (List)</th> </tr> </thead> <tbody> <tr> <td data-bbox="858 1066 1070 1111">(၁)</td> <td data-bbox="1070 1066 1517 1111"></td> </tr> <tr> <td data-bbox="858 1111 1070 1155">(၂)</td> <td data-bbox="1070 1111 1517 1155"></td> </tr> <tr> <td data-bbox="858 1155 1070 1193">(၃)</td> <td data-bbox="1070 1155 1517 1193"></td> </tr> </tbody> </table> နေရာပိုမိုလိုအပ်ပါက အပိုစာရွက် အသုံးပြုနိုင်ပါသည်။ (If more space is necessary, use an additional sheet)	အမျိုးအစားနံပါတ် (Class Number)	အမျိုးအစားစာရင်း (List)	(၁)		(၂)		(၃)	
အမျိုးအစားနံပါတ် (Class Number)	အမျိုးအစားစာရင်း (List)									
(၁)										
(၂)										
(၃)										
၁၃	ရက်စွဲ(Date)									
၁၄	<input type="checkbox"/> အမှတ်တံဆိပ်အခွင့်အရေး လွှဲပြောင်းခြင်းအတွက် လုံလောက်သော အထောက်အထား စာရွက်စာတမ်းများအား ပူးတွဲတင်ပြအပ်ပါသည်။ (I/We submit the sufficient evidence of the transfer in ownership with the attachment)									
၁၅	ပေးသွင်းသည့်ငွေပမာဏ (Amount of payment fees) သတ်မှတ်ချက်နှင့်အညီပေးသွင်းပြီးဖြစ်သောငွေသွင်းပြေစာအား ပူးတွဲတင်ပြအပ်ပါသည်။ (I/We submit the Bank Receipt which has been paid.)									

လက်မှတ်(signature) -
 လျှောက်ထားသူ/ အမှတ်တံဆိပ်ပိုင်ရှင်/ လွှဲပြောင်းခြင်းကို လက်ခံမည့်သူ သို့မဟုတ်
 ၎င်းတို့၏ကိုယ်စားလှယ်အမည် -
 (Name of the Applicant/ the Owner of the registered mark/
 the new owner or the representative)